



LESSON 5 わたし たからもの それは私の宝物です

SORE WA WATASHI NO TAKARAMONO DESU

Dialogue between characters Anna and Sakura. Includes Japanese text, Burmese transliteration, and Burmese translation. Anna: 私の部屋はこちらです。どうぞ。 Sakura:すごい！これは全部マンガ？ Anna: それは私の宝物です。 私は毎日マンガを読みます。



သဒ္ဒါရှင်းလင်းချက်

- ① MASU- ပုံစံကြိယာများ ကြိယာများ : စာမျက်နှာ ၅၄၊ ၅၅ သို့
◆ MASU နဲ့ဆုံးတဲ့ကြိယာတွေကို "MASU ပုံစံကြိယာများ" လို့ခေါ်ပါတယ်။
◆ အငြင်းပုံစံ ဆိုရင် MASU ကို MASEN ပြောင်းပါ။
ဥပမာ - YOMIMASU (ဖတ်တယ်၊ ဖတ်မယ်) => YOMIMASEN (မဖတ်ဘူး)

② [ကတ္တား] WA + [ကံ] O + ကြိယာ

- ◆ ဂျပန်ဘာသာစကားမှာအခြေခံဝါကျအထားအသိုက်က "ကတ္တား၊ ကံ၊ ကြိယာ" ဖြစ်ပါတယ်။
ဥပမာ -WATASHI WA MANGA O YOMIMASU.
(ကျွန်တော်၊ ကျွန်မဟာ မန်းဂျိကာတွန်းစာအုပ်တွေကိုဖတ်ပါတယ်)
◆ O က ကံပြဝိဘတ်ဖြစ်ပါတယ်။

... ငါ့ဝတ်စုံ... ခုတ်... ချောင်း... ချောင်း... ချောင်း... ချောင်း... ချောင်း... ချောင်း... ချောင်း... ချောင်း... ချောင်း... ချောင်း... ချောင်း...



စာအုပ်ကို တဖျပ်ဖျပ်လှန်တာကိုဖော်ပြတဲ့ အိုနိုမာတိုပဲပါ။

တစ်ခုခုကို အာရုံစူးစိုက်ပြီးလုပ်ဆောင်နေတာကို ဖော်ပြတဲ့အိုနိုမာတိုပဲပါ။